



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
 ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ)

စာအမှတ်၊ SSE/NM/၀၁၆ /၂၀၁၈

ရက်စွဲ၊ ၂၀၁၈ - ခုနှစ်၊ နိုဝင်ဘာလ(၉) ရက်။

အကြောင်းအရာ။ ရေကြောင်းသတိပေးချက် ထုတ်ပြန်ခြင်းကိစ္စ။

- ရည်ညွှန်းချက် ။
- (၁) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ (၃၀.၁၀.၂၀၁၈) ရက်စွဲပါ စာအမှတ်၊ MOEE - ၁/၂ (လုံခြုံရေး-၂) (၁၇၃၂၅) / ၂၀၁၈
 - (၂) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ (၁.၁၁.၂၀၁၈) ရက်စွဲပါ စာအမှတ်၊ ပဆ-(၃)/(Notice-DMA)/(၉)

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PC Myanmar (Hong Kong) Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-12/M-13/M-14 တို့တွင် တွင်းတူးဖော်ရေးလုပ်ငန်းများကို တွင်းတူးစက် Semi-Submersible Tender Assisted Drilling Rig “WEST VENCEDOR” (Call Sign: 3FLT6) ဖြင့် (၁.၁၂.၂၀၁၈) ရက်မှ (၃၀.၁၁.၂၀၁၉) ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ရည်ညွှန်း (၁) ပါ စာဖြင့် အကြောင်းကြားလာပါသည်။

၂။ တွင်းတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်မည့် တည်နေရာကို ဖော်ပြသည့် Coordinates များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

<u>Sr.No</u>	<u>Latitude</u>	<u>Longitude</u>
Yetagun Platform	13° 02' 57.563" N	96° 52' 07.736" E

၃။ သို့ဖြစ်ပါ၍ (၁.၁၂.၂၀၁၈) ရက်မှ (၃၀.၁၁.၂၀၁၉) ရက်အထိ အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင် ဧရိယာမှ(၅)

မိုင်ပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရုပ်နားခြင်း၊ ငါးဖမ်း ခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်အတွက် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေညာအပ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

အောင်ကျော်ဇော်-ဒုတိယညွှန်ကြားရေးမှူး(SSE)